

တၢ်ဂ့ၢ်မိၢ်ပုၢ်- ပုၤလၢဘၣ်တၢ်ဟ့ၣ်အိၣ်သးစီဆုံအမဲၢ်ချံၤ/သးစီဆုံအိၣ်တၢ် ဖၣ်အတၢ်အိၣ်သး

တၢ်တီၢ်ထူ- ပုၤခရံၣ်ဖိနီၣ်နီၣ်သ့ၣ်တဖၣ် ဒိၣ်ထီၣ်လၢခရံၣ်အပူၤထီၣ်ဘိ. ၂ ပုၣ်တရုး ၃:၁၈.

၁. အဝဲသ့ၣ်ဃုထံၣ်တၢ်ကပီၤ(အဆၢဖိ ၅က)

- တၢ်န့ၣ်န့ၣ် မ့ၢ်သးအတၢ်ထံၣ်/သးစီဆုံအမဲၢ်အိၣ်ထီၣ်(၁ မိၤရှ့ ၁၅:၆; ယိၤဟ့ၣ် ၈:၅၆; ဧၤတြိၤ ၁၁:၁၃).
- အပျဲၢ်အဘိၣ်သ့ၣ်တဖၣ် န့ၣ်တၢ်လၢယုၣ်ရှ့းတဲလီၤအိၣ်ဘၣ်ဃးလၢအဂ့ၢ်(ယိၤဟ့ၣ် ၈:၁၂) ဒီး လံာ်စီဆုံအလီၢ်လံာ်တကတြၢၢ် အတၢ်အၢၣ်လီၤအိၣ်တဖၣ်(ယရှ့ၤယၤ ၄၂:၆; စံးထီၣ်ပတြၢၢ် ၂၇:၁).
- အပျဲၢ်အဘိၣ်တဖၣ်သ့ၣ်ညါဝဲလၢ ပုၤလၢအသးစီဆုံအိၣ်ထီၣ်အသးတဘျီဂ့ၢ်တဘျီဂ့ၢ်န့ၣ် မ့ၢ်တၢ်ဟဲခိဖျိလၢယွၤလီၤ(ယိၤဟ့ၣ် ၃:၃; စံးထီၣ်ပတြၢၢ် ၁၁၉:၁၈,၃၃,၃၆,၇၃; ယံးရမံၤယၤ ၂၉:၁၃-၁၄).
- ခရံၣ်မၤဘျီက့ၤပသးစီဆုံအမဲၢ်ချံၤလၢအပတီၢ်သ့ၣ်တဖၣ်(မၢ်ကူး ၈:၂၂-၂၆).

၂. အဝဲသ့ၣ်ဆိၣ်အၢဆိၣ်သီတၢ်ခဲးတၢ်န့ၣ်(အဆၢဖိ ၅က)

- အပျဲၢ်အဘိၣ်တဖၣ် ဃုာ်ကွာ်အသးဆူ ပုၤဖၤရံၣ်ရဲဒီးပုၤစၢၤဒုၤကဲလၢအသးစီဆုံအမဲၢ်ချံၤတအိၣ်ထီၣ်ဘၣ်သ့ၣ်တဖၣ်, မ့ၢ်လၢ အဝဲသ့ၣ်ဆုၤတဖၣ် ဆုၤပုၤလၢအဟိၣ်အခံတဖၣ်ဆူတၢ်ခဲးတၢ်န့ၣ်အိၣ်ထီၣ်ဒီး အထီၣ်သီထီၣ်အိၣ်ထီၣ်န့ၣ်လီၤ(မးသဲ ၂၃:၁၅).
- အပျဲၢ်အဘိၣ်သ့ၣ်တဖၣ် တၢ်န့ၣ်မ့ၢ်အိၣ်စ့ၤဘၣ်ဆၣ်(မးသဲ ၈:၂၆; ၁၆:၈), အဝဲသ့ၣ်အသးစီဆုံအမဲၢ်ချံၤထီၣ်တၢ်မ့ၢ်တရဲ, မ့ၢ်ကဒုဘၣ်ဆၣ် ယုၣ်ရှ့းပၤဃာ်အဝဲသ့ၣ်ဒီး အဝဲသ့ၣ်ဟိၣ်ဝဲယုၣ်ရှ့းအခံန့ၣ်လီၤ(ယိၤဟ့ၣ် ၆:၆၇-၆၉).

၃. အဝဲသ့ၣ်ဒီးန့ၣ်ဘၣ်အိၣ်ထီၣ်တၢ်ကပီၤ(အဆၢဖိ ၅-၁၁)

- တၢ်န့ၣ်တစဲးဖိ/တၢ်န့ၣ်စ့ၤအယိၣ်(သးစီဆုံအတၢ်ထံၣ်) အဝဲသ့ၣ်တၢ်န့ၣ်လၢနီၣ်သးတကပၤစ့ၢ်ကီးစ့ၤဝဲန့ၣ်လီၤ.(အဆၢဖိ ၉က,၁၁က)
- တၢ်န့ၣ်န့ၣ် မ့ၢ်တၢ်ကွၢ်တၢ်ဆူခရံၣ်အအိၣ်, ပနီၣ်ခိအမဲၢ်ချံၤ ကွၢ်တၢ်လၢခိတကပၤ, လၢဟီၣ်ခိတကပၤဒိသိးကမၤလၢပုၤပတၢ်လိၣ်ဘၣ်လီၤ. ပုၤလၢအအိၣ်ဒီး တၢ်န့ၣ်စ့ၤသ့ၣ်တဖၣ်(အဆၢဖိ ၈) အါတကွၢ်အိၣ်မူလၢနီၣ်ခိအပတီၢ်န့ၣ်လီၤ(အဆၢဖိ ၇,၈,၁၁က).
- ပဝဲလၢ အအိၣ်ဒီးတၢ်န့ၣ်စ့ၤသ့ၣ်တဖၣ်အံၤ ပလိၣ်ဘၣ်အိၣ်ထီၣ် တၢ်ကပီၤ(မးသဲ ၆:၂၈-၃၃).
- ပလီၢ်သ့ၣ်ပလီၢ်သးတက့ၢ်(အဆၢဖိ ၆,၁၁)ပလိၣ်ဘၣ်တၢ်ဟ့ၣ်ပလီၢ်(၁ ကရံၣ်သူး ၁၀:၁၂).
- ကိၣ်မံၣ် ဖဲအံၤန့ၣ် အပနီၣ်မ့ၢ်ဝဲ လၢ ပုၤလၢအသိၣ်က့ၤသီက့ၤတၢ်လၢအကမၢ်တဖၣ်(အဆၢဖိ ၁၂), လၢအမ့ၢ် ပုၤအံၤစရုလးဖိတဖၣ် တဘၣ်လဲၤစိာ်ထီၣ်ဝဲလၢ ကီၢ်အဲးကူပတူးအချၢဘၣ်(၂ မိၤရှ့ ၁၃-၁၅).
- ပုၤဖၤရံၣ်ရဲ လၢအလီၢ်ကဲဒီး ကိၣ်မံၣ် အံၤ မ့ၢ် ပုၤလၢအဟံၤမၤအသး/ပုၤလီၤတၢ်ဝဲတၢ်သ့ၣ်တဖၣ်(လူၤကၢၣ် ၁၂:၁; မးသဲ ၂၃:၂၇; ကလၢတံ ၃:၂-၃) ဒီး ပုၤစၢၤဒုၤကဲသ့ၣ်တဖၣ်မ့ၢ်ပုၤသ့ၣ်လံာ်သ့ၣ်လဲၤသဘျီညါတဖၣ် (မၤတၢ် ၂၃:၈; ကလီးစဲ ၂:၈). အဝဲသ့ၣ်ခံကလုာ်အံၤ ဟံၤဒိၣ်ပုၤကညီ, ဒီးသမာဝဲဒၣ် ခရံၣ်န့ၣ်လီၤ.

၄. အဝဲသ့ၣ်တဖၣ် ခရံၣ်သိၣ်လိဘၣ်အိၣ်(အဆၢဖိ ၁၁၁-၁၂)

- မၤတၢ် ၁:၃; ယိၤဟ့ၣ် ၁၄:၂၆; ၁၆:၁၂-၁၅; ၁ ကရံၣ်သူး ၂:၄-၅, ၉-၁၀, ၁၂.
- ဒိသိးပတၢ်လိၣ်ဘၣ်တဖၣ် ပကန့ၢ်ဘၣ်အလၢအပုၤအဂီၢ် ပဘၣ်ကွၢ်တၢ်ဆူခရံၣ်အအိၣ်တဘိယုာ်ဃီ(၂ ကရံၣ်သူး ၉:၁၀; ကလၢတံ ၂:၂၀; ကလီးစဲ ၃:၁-၂; ဧၤတြိၤ ၁၂:၂).
- ပသးဟူးဝး.ဝဲဆူၣ်ထီၣ်လၢတၢ်အဲၣ်အပူၤ(လူၤကၢၣ် ၂၄:၃၂; ၂ သးစၢၤလနံ ၂:၁၀၁).